

တောင်ဩစတြေးလျပြည်နယ်၌ အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ အစီအစဉ်နှင့် အသစ်ရောက်လာသူများ အစီအစဉ်

ပညာရေးဌာနသည် ဩစတြေးလျနိုင်ငံရှိ အသစ်ရောက်ရှိလာသော ကျောင်းသူကျောင်းသားများအတွက် အရှိန်အဟုန် တိုးမြှင့်သင်ကြားပေးသည့် အင်္ဂလိပ်စာကို သင်ကြားပေးပါသည်။ မူလတန်းကျောင်းများတွင် ဤအစီအစဉ်ကို အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ အစီအစဉ် (Intensive English Language Program (IELP)) ဟုခေါ်သည်။ အထက်တန်းနှင့် အကြီးတန်း အထက်တန်းကျောင်းများတွင် ၎င်းကို အသစ်ရောက်လာသူများ အစီအစဉ် (New Arrivals Program (NAP)) ဟုခေါ်သည်။ IELP သို့မဟုတ် NAP တွင် ပါဝင်သင်ယူခြင်းသည် တောင်ဩစတြေးလျပြည်နယ်တွင် နေထိုင်ခြင်းနှင့် ပညာသင်ယူခြင်းအတွက် လိုအပ်သည့် အင်္ဂလိပ်စာ လေ့လာသင်ယူခြင်း၏ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါသည်။

IELP နှင့် NAP သင်ကြားပေးသည့် ကျောင်းအားလုံးသည် ကျောင်းသူကျောင်းသား အားလုံးတို့အား အကောင်းဆုံးနှင့် အသင့်တော်ဆုံး သင်ရိုးညွှန်းတမ်းကို သင်ကြားပို့ချပေးရန် သေချာစေရန်အတွက် ဆက်တိုက် တိုးတက်မှုများကို လုပ်ဆောင်ရန် တာဝန်ယူထားကြသည်။ ကျောင်း တစ်ကျောင်းစီသည် -

- ကျောင်းသူကျောင်းသားများအတွက် ဩစတြေးလျန်း သင်ရိုးညွှန်းတမ်းတွင် အောင်မြင်စေရန် ပြင်ဆင်ပေးသည်
- ဩစတြေးလျန်းလူမှုအသိုင်းအဝိုင်း၌ နေထိုင်ရန်အတွက် မိမိကိုယ်မိမိ အားကိုးစိတ် ဖွံ့ဖြိုးပေးသည်။

၎င်းကို အောက်ပါတို့မှတစ်ဆင့် အောင်မြင်မှုရသည်-

- အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ ပံ့ပိုးမှုကို အပို ဘာသာစကား သို့မဟုတ် အရပ်ပြောစကား (Additional Language or Dialect (EALD)) အဖြစ် အထူးပြုဆရာဆရာမများဖြင့် သင်ကြားပေးသည်
- အင်္ဂလိပ်စာကို သင်ရိုးညွှန်း နယ်ပယ်များမှတစ်ဆင့် လေ့လာသင်ယူခြင်း
- လေ့လာရေးခရီးများနှင့် လူမှုရေးပွဲလမ်းများအပါအဝင် ကျောင်းနှင့် လူမှုအသိုက်အဝန်းအတွင်း အမျိုးမျိုးသော လှုပ်ရှားမှုများ
- ကျောင်းသူကျောင်းသား အနည်းငယ်ရှိသည့် စာသင်ခန်းများ။

ဘာသာစကား နှစ်မျိုးပြော ကျောင်းဝန်ဆောင်မှု အရာရှိများ၊ လူမှုအသိုက်အဝန်း ဆက်ဆံရေး အရာရှိများနှင့် စကားပြန်များသည် ကျောင်းသူကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုများအား ပညာရေး အစီအစဉ်ကို ဝင်ရောက်လုပ်ဆောင်ရန် ကူညီပေးသည်။ ကျောင်းသူကျောင်းသားများသည် ယေဘုယျအားဖြင့် IELP သို့မဟုတ် NAP တွင် တစ်နှစ် နေ၍သင်ယူကြရသည်။ ဤကာလကို လိုအပ်လျှင် တိုးပေးနိုင်သည်။

IELP သို့မဟုတ် NAP သင်ယူနိုင်ရန်အတွက် ကျောင်းသူကျောင်းသားများသည် ဩစတြေးလျနိုင်ငံ ရောက်ရှိပြီး ၁၂ လအတွင်း သို့မဟုတ် သူငယ်တန်း သို့မဟုတ် ပထမနှစ်အတန်း ဝင်ရောက်နေသည့် ကျောင်းသူကျောင်းသားများအဖို့ ၁၈ လအတွင်း ကျောင်းအပ်ရန် လိုအပ်သည်။

ယာယီဗီဇာ အမျိုးအစား အချို့ကိုင်ဆောင်ထားသူများသည် IELP နှင့် NAP ကို မရထိုက်ပါ သို့မဟုတ် အခကြေးငွေပေးရန် လိုအပ်နိုင်သည်။ ကျောင်းအပ်ရန် ရက်ချိန်းယူသည့်အခါ ဗီဇာ အသေးစိတ်အချက်များ လိုအပ်ပါသည်။

မူလတန်း အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ အစီအစဉ်ကျောင်းများ

မူလတန်း IELP ကျောင်းများမှာ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသူကျောင်းသားများအတွက် ဖြစ်သည်။ ကျောင်းများမှာ တည်နေရာ အမျိုးမျိုးတွင် ရှိပါသည်။

မူလတန်းကျောင်း IELCs အတန်းများမှာ ကျောင်းသူကျောင်းသား ဦးရေနည်းကြပြီး အသက်အရွယ်အလိုက် စီမံထားသည်။

ကျောင်းသူကျောင်းသားများကို မူလတန်းကျောင်း ဘာသာရပ်များကို အင်္ဂလိပ်စာကိုလည်း သင်ကြားပေးနေစဉ် သင်ကြားပေးသည်။

အောက်ပါ ကျောင်းသူကျောင်းသားများအတွက် သယ်ယူပို့ဆောင်ရေး အကူအညီ ရရှိနိုင်သည်-

- အသက် ၁၀ နှစ်အောက်အရွယ်

- ကျောင်းမှ ၁.၇၅ ကီလိုမီတာထက်ကျော်လွန်သော နေရာတွင် နေထိုင်သူများ။

ကျောင်းသူကျောင်းသားများကို ပုံမှန်ကျောင်းတက်သည့် ကျောင်းသူကျောင်းသားများနှင့် ပေါင်းစည်းသွားစေရန် ကူညီပေးသည်။ ကူးပြောင်းရေး အစီအစဉ်များကို စီမံပေးသောကြောင့် ကျောင်းသူကျောင်းသားများသည် ၎င်းတို့၏ ဒေသတွင်းကျောင်းတွင် ပညာရေးကို အောင်မြင်စွာ ဆက်လက် သင်ယူနိုင်သည်။

လက်ရှိ အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ အစီအစဉ် သင်ကြားသည့်ကျောင်း စာရင်းကို ဝက်ဘ်ဆိုက်

<https://www.sa.gov.au/topics/education-and-learning/international-students/english-language-support/learning-english> တွင်ကြည့်ပါ။

အထက်တန်းကျောင်း အသစ်ရောက်လာသူများ အစီအစဉ်

အသက် ၁၂ နှစ်မှ ၁၇ နှစ် အရွယ် အသစ်ရောက်လာသော ကျောင်းသူကျောင်းသားများသည် Adelaide Secondary School of English တွင် ကျောင်းအပ်နိုင်သည်။ ၎င်းကျောင်းသည် လက်မှတ်ရ အပြည်ပြည်ဆိုင်ရာကျောင်း တစ်ကျောင်းဖြစ်သည်။

ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း လမ်းကြောင်းများ နှစ်ခုလုံးကို အသစ်ရောက်လာသူ အစီအစဉ်မှတစ်ဆင့် ရရှိနိုင်ပါသည်။ ကျောင်းက သင်ကြားပို့ချပေးသည်မှာ-

- အင်္ဂလိပ်စာ တတ်ကျွမ်းမှု အဆင့် အမျိုးမျိုးရှိ အတန်းများ
- သင်ကြားမှု သတ်မှတ်နေရာ ရှစ်မျိုးရှိ အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ
- အသိုင်းအဝိုင်းအတွင်း ပါဝင်လုပ်ဆောင်ရန်အတွက် အခွင့်အလမ်းများ
- အထက်တန်းကျောင်းသို့ တက်ရန်ကြားကာလ အစီအစဉ်တစ်ခု။

Adelaide Secondary School of English

253 Torrens Road, West Croydon SA 5008

ဖုန်း- (08) 8340 3733

အီးမေးလ် - dl.1686.info@schools.sa.edu.au

www.adsecenglish.sa.edu.au

အထက်တန်းကျောင်း အကြီးတန်း အသစ်ရောက်လာသူများ အစီအစဉ်

Thebarton Senior College ရှိ အထက်တန်းကျောင်း အကြီးတန်း အသစ်ရောက်လာသူများ အစီအစဉ်သည် အချိန်ပြည့် သင်ကြားလိုသည့် အသက် ၁၇ နှစ်အထက် ကျောင်းသူကျောင်းသားများအတွက် လူရွယ်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်။

NAP သင်ရိုးညွှန်းသည် အရှိန်အဟုန်မြင့်သင်ကြားပေးသည့် အင်္ဂလိပ်စာ အစီအစဉ်ကို အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ဩစတြေးလျန်း ပထဝီနှင့် သမိုင်း၊ ကွန်ပျူတာ၊ အသက်မွေးဝမ်းကြောင်း ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း အစီအစဉ်ရေးဆွဲရေး အပါအဝင် သင်ကြားမှု ကဏ္ဍများမှ တစ်ဆင့် သင်ကြားပေးပါသည်။ ၎င်းသည် ကျောင်းသူကျောင်းသားများအား ထပ်ဆင့် ပညာသင်ကြားရန်နှင့် အလုပ်အကိုင်ရရှိရေးအတွက် ကြိုတင်ပြင်ဆင်စေမည်ဖြစ်သည်။

Thebarton Senior College

40 Ashley Street, Torrensview SA 5031

ဖုန်း- (08) 8352 5811

အီးမေးလ် - info@tsc.sa.edu.au

www.tsc.sa.edu.au